


ပါးဆူညါ

GO FORWARD

ပုဂံကညီဘျာထံခဝုရှာ်အတၢ်ပရာ

ယွၤစံးဘၣ်ပီၤမိၤရှုနကိး
ထီၣ်ယၤဘၣ်မနုၤလၢ်.
စံးဘၣ်ပုၤအံၣ်စရလးဖိ
ဒိသိးကလဲၤတၢ်ဆူညါ
တက့ၢ်. ၂မိ.၁၄:၁၅.

လိယနူအါရံၤ ၂၀ ၂၁



လိယနူအါရံၤ (၁၀) “စွၢ်မ့ၤန့ၣ်မ့ၢ်န့ၣ်”

Artist - Saw Jnone



ပုဂံကညီဘုရားသံသရာ ၂၀၂၁ နှစ်တော်တော်ထူ



လောကီပျော်လှော်လော့ ရတနာတော်မာထူပျံ့အပူ
ဖိတ် ၈:၃၁-၃၆, ရိုမ ၈:၃၇-၃၉, ၂တံ ၄:၇-၈, ယရှါ ၆:၁၁-၃



အဲဒဲးထာ်တၢ်ကွဲး

“... မှ်ပသုဉ်ဖုံသးညီ လာတၢ်နးတၢ်ဖီဉ်အပူၤစ့ၢ်ကီးလီၤ. အဂ့ၢ်ဒဲးအံၤ, ပသုဉ်ညါလာတၢ်နးတၢ်ဖီဉ် မးအိဉ်ထီဉ် တၢ်ဝံသးစ့ၤ, ဒီးတၢ်ဝံသးစ့ၤန့ၢ် မးအိဉ်ထီဉ်တၢ်မးကွၢ်အတၢ်အုဉ်အသး... (ရိုမ ၅:၃-၄)

ယွၤကလုာ်ကထိတတီၤအံၤ ဟံၤဖျါတၢ်ဟံၤကမာလာပသး, တၢ်ကီတၢ်ခဲဒုးအိဉ်ထီဉ်တၢ်သ့တူၢ်တၢ်န့ၢ်လီၤ.

ကစၢ်ယွၤတဟ့ၣ်ပုၤတၢ်လာပတူၢ်တန့ၢ်ခိဉ်တကဲဘဉ်, ပတၢ်လဲၤဒီးဖျါဆာကတီၢ်မုၢ်မဆါတန့ၢ်အံၤ အလီၢ်အိဉ်လာ ပကဟံ တၢ်တၢ်လီၤလံၤ, တၢ်ဘဉ်အဘဉ်သီတဖဉ်, ဒီးပကအိဉ်မူဆူညါလာ ယွၤအတၢ်ကတဲၤကတီၤအကျဲပူၤန့ၢ်လီၤ. ယွၤကလုာ်ကထိ တဟ့ၣ်ဂံၢ်ဟ့ၣ်ဘါပုၤလာ “အိဉ်ယုၤလီၢ်ဖိးလီၢ်ဒီး ယွၤဒီးဖျါလာတၢ်န့ၢ်” န့ၢ်လီၤ. ပအိဉ်ယုၤဖိးဒီးယွၤအသိ ပသ့တူၢ်တၢ်, ပဟံၤကမာလာပသး န့ၢ်လီၤ.

ယွၤဟ့ၣ်ပုၤတၢ်ဆာကတီၢ်အသိတဖဉ်အသိ ဆူညါဆူညါလီၤ. တၢ်ဆာကတီၢ်လီၤလံၤတဖဉ်အပူၤ ပဒီပုၢ်ဝဲၢ်, ပဒုဉ်ပထာ, ပတံၤသကိး, ပသရဉ်သမိဒီး ပပုၤမးသကိးတၢ်တဖဉ်တနီၤ အိဉ်ဘုးကွၢ်တၢ်လာယွၤဂီၤထံးလံၤန့ၢ်လီၤ. ပဝဲလာပအိဉ်မူဘဉ်ဒီးဖဲ ဆာကတီၢ်အသိ, မုၢ်နံၤအသိပူၤအံၤတဖဉ် မူဒါအိဉ်ဒီးပုၤအလာအပုၤ ဒဲးသိးပကအိဉ်ယုၤလီၢ်ဖိးလီၢ်ဒီးယွၤဒီးဖျါ တၢ်န့ၢ်ဒီး မးအတၢ် သပုၢ်ပုၢ်လီၤ.

(၂၀၂၁) နံၣ်, လါယနူၤအါရံၤ မုၢ်တၢ်အသိလာ ပဝဲကိးဂးအဂီၢ်လီၤ. ပုဂံကညီဘုရားသံသရာ လိာ်နံၣ်လိာ်လါအပူၤ မုၢ်နံၤ လီၤဆီလာအမ့ၢ် စ့ၤမ့ၤန့ၢ်မုၢ်နံၤန့ၢ် မ့ၢ်ဝဲဖဲ ယနူၤအါရံၤ (၁၀) သိန့ၢ်လီၤ.

ပုဂံကညီဘုရားသံသရာပုၤပိညါဖျါစိမိာ် အတၢ်တီၢ်တူၤလာတန့ၢ်အံၤ, စ့ၤမ့ၤန့ၢ်မုၢ်နံၤန့ၢ်မ့ၢ်ဝဲ “ထူးတီၤထီဉ်လာယွၤကလုာ် ကထိ, မးတထံဉ်ယီၤလာယွၤအတၢ်မး” (မးတၢ် ၆:၄, ၁တံၤ ၁:၁၂, ယဘးကွၢ် ၃:၁၇-၁၉(က), စံး ၇:၁၆) န့ၢ်လီၤ. နီၢ်ဒီးနီၢ်သး တၢ်ယံးတၢ်စ့ၤ, တၢ်နးတၢ်ဖီဉ် ဒီးတၢ်ကီတၢ်ခဲဒုးအိဉ် ဘဉ်ဆဉ်, ပယုထံဉ်န့ၢ်သးတၢ်ထူးတၢ်တီၤ, တၢ်မုၢ်တၢ်ခုဉ်သ့ဝဲဒုဉ်ကိးဆာ ကတီၢ် လာယွၤကလုာ်ကထိပူၤန့ၢ်လီၤ.

မိပကဂံၢ်ဆူဉ်ဘါဆူဉ်လာယွၤအပူၤဒီး မးသကိးတၢ်သးခုကစီဉ်တၢ်မး ဆူညါမုၢ်နံၤမုၢ်သိတဖဉ်အပူၤထီဘိတက့ၢ်.



နိဗ္ဗာန်အတတ်ကျွမ်း

မိန့်ထိုင်သီကဟဲစိန်နွတ်သးခု, တာ်သးမုာ်ဒီး တာ်အိဉ်ကုးအိပဲလုာ် လဲဆူညါအပုဖးလံာ်ဖိကိးက အတတ်အိဉ်မူအပူ ထီဘိန့ဉ်တက့ာ်. မုာ်လုာ်ယုာ်အတတ် အဲဉ်, အတတ်သ့ဉ်အိဉ်သးအိဉ်ဒီး အတတ်ဆုာ်တတ်တွာ် ပုအယိ, (၂၀၂၀)နိဉ်အံာ် တာ်မအသးမုာ်အိဉ်ဝဲအက လုာ်ကလုာ်ဘဉ်ဆဉ် ပလဲဒီဖျိဘဉ်အိဉ်ဂုာ်ဂုာ်ဘဉ်ဘဉ် ဒီးပနုာ်လီၤဘဉ်ကဒီးဆူ (၂၀၂၁)နိဉ်အပူ ပုဒီးယုာ် တာ်ဆိဉ်ဂုာ်ဆိဉ်ဝါအိဉ်အအါန့ဉ်လီၤ.

ဖဲပနုာ်လီၤသကိးဆူ နိဉ်သီလိသီအပူအံာ် အလီၤအိဉ်လုာ် ပကစးထီဉ် ပတတ်အိဉ်မူအတတ်လဲယုာ်ဒီးယုာ်န့ဉ်လီၤ. လုာ်(၂၀၂၁)နိဉ် အတတ်လဲအကိာ် ပုကညိဘျာထံခဝုဂုာ်အိဉ်ဒီး တာ်တိာ်ထူလုာ်အမုာ်ဝဲ “**လုာ်ထီဉ်ပုထီဉ်လုာ်ခရံအတတ် မထုဉ်ဖျဲးအပူ**” န့ဉ်လီၤ. တနိဉ်အံာ် ခဝုဂုာ်ကမုာ်တာ်အိဉ်ဖျိဉ် ပမအိဉ်တသ့ဘဉ်အယိ, တာ်တိာ်ထူအံာ် ပတနုာ်ဟူဒီး စံးကတိာ် မလဲဘဉ်အိဉ်ဖျိဉ်ဖးဒိဉ်အဆာကတိာ်နုာ်သက့, အလီၤအိဉ်လုာ်ပကဟံသ့ဉ်ဟံသး ဒီးမလဲစိာ်မူအိဉ်လုာ်ပတတ်အိဉ်မူ အတတ်လဲဒီဖျိအကိာ်န့ဉ်လီၤ.

ဒီဖျိခရံအတတ်ဟံတိာ်ဟံလီၤပုအယိ ပထုဉ်ဖျဲးထီဉ်ကွံာ်လုာ်ဒဲးဘးအကုာ်အပူ, ဒီးပနုာ်သါဘဉ်ကုာ်ဖိအလီၤလံ န့ဉ်လီၤ. လုာ်တတ်န့ဉ်အယိ ပဝဲပုစုာ်ကုာ်နုာ်ကုာ်တိာ်ဖိကိးက အလီၤအိဉ်လုာ်ပကဘဉ်နုာ်ဟံ ခရံအတတ်အဲဉ်ပု ဒီး အတတ်မထုဉ်ဖျဲးပု အလုာ်အပူဒီး အိဉ်မူလုာ်ထီဉ်ပုထီဉ်လုာ်ခရံအတတ်မထုဉ်ဖျဲးပုအပူ ဒ်ခရံဖိနီၤနီၤသ့ဉ်တဖဉ်န့ဉ်လီၤ. ပဒီးကိးလီၤပသးလုာ်ခရံဖိ, ပထုဉ်ဖျဲးထီဉ်ကွံာ် လုာ်ဒဲးဘးအတတ်စာယာ် ဒီး ပမုာ်တာ်ဘဉ်တုအသီ လုာ်ခရံပုအယိ, ကစါခရံအတတ်အိဉ်မူကုာ်ဂီၤ ကဘဉ်လုာ်ပုဒီးအိဉ်ဖျိထီဉ်လုာ်ပတတ်အိဉ်မူအပူန့ဉ်လီၤ.

ပဝဲပုစုာ်ကုာ်နုာ်ကုာ်ခရံကိးက, အလီၤအိဉ်လုာ်ကစါခရံအတတ်မုာ်တာ်ဒီး ကံာ်လဲထုးစိလုာ်အမုာ် တာ်ထုကဖဉ်တဘိယုာ်ယိ, တာ်ဆိဉ်လီၤသး, တာ်ဂုာ်လီၤသးဒီး ဟံကစါယုာ်, တာ်ဟးဆဲးတာ်အတတ်သီအကုာ်အဂီၤခဲလုာ်, တာ်ဆာထာဉ်လုာ်မုာ်တာ်တီ ဒီးတာ်အဲဉ်ဟ့ဉ်ဒီဟ့ဉ်နီၤတာ်သ့ဉ်တဖဉ် ကဘဉ်အိဉ်ဖျိဝဲလုာ်ပတတ်အိဉ်မူအပူန့ဉ်လီၤ. ကစါခရံလုာ်အမုာ် ပုမထုဉ်ဖျဲးထီဉ်ကွံာ် ပုလုာ်, တာ်ဒဲးဘးအကုာ်အပူဒီး ဟ့ဉ်ပုတတ်မူလီၤထူလီၤယိတက့ာ်အံာ် အကုာ်ဂီၤအိဉ်ဖျိထီဉ်ဝဲလုာ်ပတတ်အိဉ်မူပု သ့ဝဲဒဉ်ထဲလုာ် ဒီဖျိပရူဒီးအိဉ်ဘူးဘူးတံာ်တံာ်, ပအိဉ်စဲဘူးဒီးအိဉ် ဂါဂါကျာကျာ, လဲတတ်လုာ်အတတ်မုာ်တာ်တီအပူ, ဒီကန့ဉ်အကလုာ်ဒီးမလဲ ဒ်စံးဘဉ်ပုအသးန့ဉ်လီၤ.

ဆာမုာ်လုာ်လုာ်ပုကညိဘျာထံခဝုဂုာ်ဖိလံာ်ကိးက ဒ်ပတတ်တိာ်ထူ အတတ်ဒုးသ့ဉ်နီဉ်ပု, အတတ်ဟ့ဉ်ဂံာ်ဟ့ဉ်ဘါပုဒီး အတတ်နိဉ်ပုကျဲအသး မိပကလုာ်ထီဉ်ပုထီဉ်လုာ် ခရံအတတ်မထုဉ်ဖျဲးပုအပူ, မိပကကူထီဉ်သးထီဉ် ခရံအကုာ်အဂီၤဒီး လဲတတ်လုာ် ခရံအတတ်မုာ်တာ်တီအပူ, ကဲထီဉ်တတ်ကပီ, ကဲထီဉ်ပုအုဉ်သး ဒ်သးပုကထံဉ်ဒီး သ့ဉ်ညါလုာ်ခရံမုာ် “တာ်ထုဉ်ဖျဲးအကစါ” န့ဉ်တက့ာ်.

သရဉ်ဒိဉ်ယုာ်ဒုးမူ
နိဉ်ခွဲဉ်
ပုကညိဘျာထံခဝုဂုာ်

တၢ်ဟ့ၣ်ဖဲကိၣ်ချၢၣ်လွံၣ်ထူၣ် ဃုရမိၣ်တၢ်မၤလီၤ



တနံၣ်အံၤ (၂၀၂၀)နံၣ် ခရံၣ်အိၣ်ဖျဲၣ်ပဆၢမၤ ဘၣ်ဆၣ်, ထံသီးပသးအိၣ်ပမၤတသ့ဘၣ်. လၢတၢ်စံၣ်စီၤ တဲစီၤအပူၤတၢ်တမၤစ့ၢ်ကိးအသးဒ်အံၤနီၣ်တဘျီဘၣ်. ပသ့ၣ်ညါ လၢဟီၣ်ခိၣ်ဒီဘၣ်အိၣ်ဒီး Covid-19 အဆၢကတီၢ် အတၢ် ကိတံၢ်ခဲ အတၢ်အိၣ်အသးတဖၣ်အယိ ပဘၣ်အိၣ်စ့ၢ်ကိးလၢ တၢ်ဒီကန့ၣ်တၢ်ကလုာ် တၢ်သိၣ်တၢ်သီတဖၣ်အပူၤန့ၣ်လီၤ. ပသးတဟးဂီၤဘၣ်. မ့ၢ်ပအိၣ်စ့ၢ်ကိးဒီးပတၢ်တီၢ်ဟ် ပတၢ်သး ကျဲၤဂၤမံၤဂၤကလုာ်န့ၣ် ပသမၤအလီၢ်တအိၣ်ဘၣ်.

လီၤဆီၣ်တၢ် တနံၣ်အံၤ, ပတၢ်ရဲၣ်တၢ်ကျဲၤ လီၤလီၤ ဆီဆီ ဒ်ညါန့ၣ် နံၣ်လၢအပူၤကွံာ်အသး လီၤဘီလီၤမ့ၢ်တအိၣ် သန့ၣ်ကုပမၤအီၤသ့, တၢ်လၢပမၤသ့အယိ မ့ၢ်တၢ်ခွဲးတၢ်ယၢ် တၢ်ဆိၣ်ဂ့ၤန့ၣ်လီၤ.

တနံၣ်အံၤ, ယတဲဘၣ်ယတံၤသကိး ပုၤမၤသကိးတၢ် လၢခရံၣ်အပူၤတဖၣ် လၢကီၢ်အမဲရကၤမ့ၢ်ဂ့ၤ, အိၣ်စံၣ်မ့ၢ်ဂ့ၤ, ယတၢ်အိၣ်ဖိၣ်ဝဲထူၣ်ကိၣ်မုၢ်ကညိဘျာထံတၢ်အိၣ်ဖိၣ်မ့ၢ်ဂ့ၤ ဒီဖျိ ခရံၣ်အိၣ်ဖျဲၣ်တၢ်အိၣ် အတၢ်ဟ့ၣ်ဆူ တၢ်လီၢ်(၃)တီၤ အဂီၢ် န့ၣ်လီၤ. တၢ်ဟ်ဖိၣ်မၤသကိးတၢ် မ့ၢ်တၢ်ကဲဘျးဒီး တၢ်ဂံၢ်တၢ်ဘါ ဖးဒိၣ်လီၤ. တၢ်ဟ်ဖိၣ်ဟ့ၣ်ထီၣ်ဂၤစဲးဂၤစဲး အယိ ထီၣ်ဘးလၢ သၢဆဲခဲကလီၤ ဒီးဆူဟံၣ်န့ၣ် (၁၆၀)န့ၣ် လၢတၢ်ဟ့ၣ်တဖၣ် "ဟုသး (၄၀)ထၢၣ်, န့ၣ်တခုးဒိၣ် (၁၆၀)တီၢ်, ပသဲသ့ (၁၆၀)



တီၢ်, သိ(၁၆၀)တီၢ်,အံၤသ့ (၈၀)တီၢ် ဒီးပုၤသးပုၤ (၇၀) ဆူအဖီခိၣ် (၁၂)ဂၤ,ပုၤသးပုၤ (၆၀)နံၣ်,ဆူ(၇၀)နံၣ် (၆၀)ဂၤ လၢတၢ်ဟ့ၣ် ကိၣ်အ, Blue Burry တၢ်ဆၢထံ ပလီ, Biscuit တဖၣ် အိၣ်ဝဲစ့ၢ်ကိးန့ၣ်လီၤ. ဟံၣ် (၈၀)န့ၣ် တၢ်မၤလီၢ် (၁)အဂီၢ် ဘၣ် တၢ်သးကျဲၤဝံၤဒီး တၢ်မၤလီၢ်(၂ ဒီး ၃)အဂီၢ် ကဟီၣ်ထွဲထီၣ်အံၤ ဝဲ (၁၉.၁၂.၂၀၂၀ ဒီး ၂၆.၁၂.၂၀၂၀) စုာ်စုာ်န့ၣ်လီၤ.

ဖဲပလဲၤဟ့ၣ်ခရံၣ်အိၣ်ဖျဲၣ် အတၢ်ဟ့ၣ်ဆူယုရမိၣ်တၢ် မၤလီၢ်အခါ ပတလဲၤန့ၣ်ဘၣ်ဆူသဝီပူၤဘၣ်. ပအိၣ်ဘၣ်ဖဲသဝီခိၣ် ထိးဒီးကျဲၤလီၤဘၣ် တၢ်ဟ့ၣ်တဖၣ်န့ၣ်လီၤ. ဘၣ်ဆၣ် မ့ၢ်တၢ် သးခုဒိၣ်မးဒီး ပုၤလၢအဒီးန့ၣ်ဘၣ်တၢ်ဟ့ၣ်တဖၣ်စ့ၢ်ကိး ဖျါသ့ၣ်ခု သးခု နံၣ်ကတီၢ်ဖျိကဒီလၢတၢ်စံးဘျးအါအပူၤန့ၣ်လီၤ.

ပုၤလၢအဟ့ၣ်ဘၣ်တၢ်တဖၣ်စ့ၢ်ကိး မ့ၢ်ဝဲတၢ်ဆိၣ်ဂ့ၤ လၢခရံၣ်အိၣ်ဖျဲၣ်တၢ်အိၣ်အတၢ်ဟ့ၣ်အယိဒီး ထံၣ်ဘၣ်န့ၣ်ဟူ ဖးဘၣ်ပတၢ်ကစီၣ်အံၤအယိ, ကမ့ၢ်မးခရံၣ်အိၣ်ဖျဲၣ်အတၢ်သးခု ဟဲတုၤအိၣ် အပုၤမၤသကိးတၢ်ကိးဂၤဒီးအဂီၢ်န့ၣ်လီၤ.

မိခရံၣ်အိၣ်ဖျဲၣ်ဟဲစီၢ်န့ၣ်သ့ တၢ်သးခုဒီးတၢ်ဆိၣ်ဂ့ၤ အလၢအပူၤ ဆူပုၤမၤသကိးတၢ်တဖၣ်မ့ၢ်ဂ့ၤ, ပုၤလၢအဖးဘၣ် တၢ်ကစီၣ်အံၤအယိကိးဂၤဒီးန့ၣ်တက့ၢ်. တၢ်လၢပမၤသ့ဒီး ပမၤ ဒီးတၢ်သးခုလၢတၢ်ကဲဘျး ဖဲခရံၣ်အိၣ်ဖျဲၣ်အဆၢကတီၢ်န့ၣ်လီၤ.

ပုၤဝဲဒီးခရံၣ်အိၣ်ဖျဲၣ်အတၢ်ဆၢဂၤ

ဖုတၢ်ကံးယၢ်ဖါဂီၤ





တၢ်သးခုကစီၣ်တၢ်မၤဆူကီၢ်မုၢ်တြီၢ်

မ့ၢ်လၢကစၢ်ယွၤအဘျူးအဖီၣ်အယံၤ ပမၤသကိးတၢ်ဒီး ကီၢ်မုၢ်တြီၢ် တၢ်သးခုကစီၣ်အိၣ်လံ(၅)နံၣ်လံန့ၣ်လီၤ. တနံၣ်အံၤ မ့ၢ်ဝဲ(၆)နံၣ်တနံၣ်န့ၣ်လီၤ. တနံၣ်အံၤ မ့ၢ်လၢဟီၣ်ဒိၣ်ဒီဘၣ် ဘၣ်ကွၢ်ဆၢၣ်မံၤဒီး တၢ်ဆူးတၢ်ဆါအယံၤ ပကမၤအီၤသ့တသ့ ပတဲတဘၣ်ဘၣ်. ဘၣ်ဆၢၣ်ဒီး မ့ၢ်လၢကစၢ်ယွၤအဘျူးအဖီၣ် အယံၤ လိယူၤတတ်န့ၣ် ကီၢ်မုၢ်တြီၢ်အနံၣ်ရွဲၣ်ဟံက့ၤလီၤဆူ ဝုၣ်တကူၣ် ဒီးယလဲၤအိၣ်သကိးအီၤအဆၢကတီၢ်န့ၣ် ကီၢ်မုၢ်တြီၢ် အနံၣ်ရွဲၣ်တဲဝဲဒၣ်လၢ ကီၢ်မုၢ်တြီၢ်အပူၤ ပကအိးထီၣ်က့ၤက့ၤတဖၣ် ဖဲလိယူၤလံအယံၤ ယယုက့ၤယတၢ်မၤဖိတဖၣ်လၢ ကွၢ်ဒီးန့ၣ်ဒီး ယကွဲမုၢ်က့ၤအဝဲသ့ၣ်လၢကဟံလီၤဆူဝုၣ်တကူၣ် ဖဲလိယူၤ(၂၀) သီဒီး (၂၉)သီ ပဆူထီၣ်တၢ်မၤဖိတဖၣ် ဆူကီၢ်မုၢ်တြီၢ်န့ၣ်လီၤ.

မ့ၢ်လၢတၢ်ဆူးတၢ်ဆါတမံၤအံၤအယံၤ ပဆိကမိၣ်လၢ ပကမၤ သကိးတၢ်သးခုကစီၣ်ဒီး ကီၢ်မုၢ်တြီၢ်တညီတသ့ဘၣ် အဆၢကတီၢ်န့ၣ် လၢတၢ်တဆိကမိၣ်အပူၤ ကစၢ်ယွၤအိးဟံထီၣ် ကျဲအယံၤ ပမၤသကိးဘၣ်တၢ်ဒီး ကီၢ်မုၢ်တြီၢ်တၢ်သးခုကစီၣ် အတၢ်ဖဲတၢ်မၤန့ၣ်လီၤ. တနံၣ်အံၤ ပတၢ်မၤဖိအိၣ်ဝဲဒၣ် (၁၆)ဂၤ ဒီး တၢ်မၤလီၢ်အိၣ်ဝဲ (၁၃)တီၤန့ၣ်လီၤ. သ့ၣ်နီၣ်ထုကဖၣ်လၢ ပတၢ်မၤဖိတဖၣ်အကီၢ်န့ၣ်တက့ၢ်. တၢ်ဂီၤအပူၤ ပတၢ်မၤဖိတထီၣ်ဘး အလၢအပုၤဘၣ်. တနီၤမ့ၢ်လၢက့ၤထီၣ်ဆူအတၢ်မၤလီၢ် အယံၤလီၤ. ကိးနံၣ်ဒဲး တချူးပဆူထီၣ်ပတၢ်မၤဖိ ပအိၣ်ဒီးတၢ်မၤလိလၢအဝဲသ့ၣ်အကီၢ် တနံၣ်န့ၣ်လီၤ. ဘၣ်ဆၢၣ်ဒီး တနံၣ်အံၤ ပတမၤဘၣ်တၢ်မၤလီၢ်ဘၣ်.

တချူးလၢအလဲထီၣ် ပထံၣ်လီၢ်အိၣ်သကိး ဒီးတၢ်မၤဖိတဖၣ် ဖဲတၢ်သးခုကစီၣ်အဟံၣ်န့ၣ်လီၤ. ပုၤလၢပထံၣ်လီၢ်သကိး ဒီးကတီၢ်သကိးတၢ်တဖၣ်မ့ၢ်ဝဲကီၢ်တကူၣ်နံၣ်ရွဲၣ်ခံၣ်, သရၣ်သမိကရၢနံၣ်ရွဲၣ်တဂၤ, ကီၢ်မုၢ်တြီၢ်နံၣ်ရွဲၣ်တဂၤ, သရၣ်မုၢ်အံၣ်လုဖီဒီး အသကိးမုၢ်တဂၤန့ၣ်လီၤ.

မ့ၢ်တၢ်သးခုဒီးဒိၣ်လၢမၤသကိးဘၣ်တၢ်ဒီး ကီၢ်မုၢ်တြီၢ် တၢ်သးခုကစီၣ် အတၢ်ဖဲတၢ်မၤအယံၤလီၤ. ယွၤအမံၤကဘၣ် တၢ်စံးထီၣ်ပတြၢၤအစိၤစိၤအယၣ်ယၣ်န့ၣ်တက့ၢ်.

စီၤအံၣ်ဒု
 ကီၢ်တကူၣ်တၢ်သးခုကစီၣ်
 ၂၀၂၀နံၣ်

တၢ်ပၤခၢ်တၢ်တူၢ်တၢ်ဘၢတၢ်ရဲၣ်တၢ်ကျဲၤ

ကစၢ်ယွၤလၢပစူၢ်န့ၢ်အိၣ်တၢ်လၢ မ့ၢ်ယွၤလၢသ့တၢ်လၢ အိၣ်ဒီးအတၢ်တီၢ်ဟံၣ် အိၣ်အိၣ်လၢပဂီၢ်န့ၢ်လီၤ. ဒီဖျါကစၢ်ယွၤအဘျူး(၂၀၂၀)န့ၢ်,လၢဒိၣ်စ့ဘၢ(၁၃)သီ, ပကီၢ်ဆီထံး သရၣ်သမဲါဝဲၤကျိၤ ပသးကျဲၤဘၢ အူးရံးကူၣ်တၢ်အိၣ်ဖျါတၢ်အိၣ်ဖျါသရၣ်သယဲၤလၢအမ့ၢ် သရၣ်ဝုၣ်ယၢၣ်စါတၢ်ဟံၣ်စု အတၢ်ဘျဲၣ်တၢ်ဘၢအတၢ်ရဲၣ်တၢ်ကျဲၤဝဲၤအသးဂ့ၤဂ့ၤဘၢဘၢန့ၢ်လီၤ. တၢ်အိၣ်သးလၢပထံးလီၢ်ကီၢ်ပူၤ မ့ၢ်အိၣ်ဒ်လဲၣ်ဘၢဆၢ ကစၢ်ယွၤမၤလၢပဲၤ အူးရံးကူၣ်တၢ်အိၣ်ဖျါ အတၢ်လိၣ်ဘၢယွၤစိၣ်ဆၢပကီၢ်သရၣ်သမဲါဝဲၤကျိၤပမၤဘၢဒီးကစၢ်ယွၤအတၢ်ဖဲးတၢ်မၤအယိၣ်န့ၢ်လီၤ. ပဆၢဂ့ၤဆၢဝါဘၢပသရၣ်ဒိၣ်ဝုၣ်ယၢၣ်စါ ဒ်ယွၤဟ့ၣ်အါထီၣ်အိၣ်မူဒါအသး ကမၤဘၢကစၢ်ယွၤအတၢ်ဖဲးတၢ်မၤ ပဲၤဒီးတၢ်ဂံၢ်ဆူၣ်ဘၢဆူၣ်ကဘၢဘျူးလၢယွၤယုၢ်ဒီး အပုၤဟံၣ်ဖိဖိကိးအဂၤန့ၢ်တက့ၢ်.



တၢ်ခံးကျဲးဆၢဂ့ၤ

လၢတၢ်သ့ၣ်နီၣ်မိၢ်ပၤခံးဒီးယၢ်ဘး, ဗုဗုလၢဂီၢ်မုၢ်ဒီးဖဲဖဲလၢဂီၢ်မုၢ်, ဗုသီၣ်ဒီးဖဲဖဲက့ၣ်ယိၣ် လဲၤပူၤကွံာ်တ့ၢ်လံာ်ဟီၣ်ခိၣ်အယိၣ်ဖဲဖဲနီၣ်သ့အိၣ်ဒီးတၢ်သ့ၣ်နီၣ်တၢ်ဟ့ၣ်မၤဘျဲၣ် လဲၤဆူၣ်မဲးကစံ ခံကလီၤခွဲကလးယိးကထိဘးတီတီန့ၢ်လီၤ. ပစံးဘျူးဘၢဖဲဖဲ လၢအယုၢ်ယီၤစုတၢ်ဟ့ၣ်မၤဘျဲၣ်အယိၣ်လီၤ. ပဆၢဂ့ၤဘၢလၢ ဖဲဖဲဒီးဟံၣ်ဖိဖိတဖၣ် ယွၤကဆိၣ်ဂ့ၤသ့, သုကပဲၤဒီးတၢ်ဂံၢ်တၢ်ဘၢလၢနီၢ်ခိၣ်နီၢ်သး, မိၢ်ပၤခံးဒီးယၢ်ဘး အတၢ်ဂ့ၤတၢ်ဝါတဖၣ် ကအိၣ်ဒီးသ့, သုကပဲၤဒီး တၢ်အဲၣ်တၢ်ကွံာ်, တၢ်ယုၢ်ဖိး, မူမၤလၢကပီၤဘၢယွၤ အါန့ၢ်အန့ၢ်တက့ၢ် မ့ၢ်ပတၢ်ဆၢဂ့ၤထုကဖၣ်လီၤ.

တၢ်စံးဘျးဆာဂုၤ

လၢတၢ်သ့ၣ်နီၣ်ပိာ်အပနီၣ်အါ ဗုမိၣ်ရံၣ်ဒီး ဝံအ့ၣ်ဖိလံၤတဖၣ် ဟ့ၣ်မၤဘျး လဲၤဆူညါမဲးကစံ ခံကလီၤဘးတီတီ န့ၣ်လီၤ. ပစံးဘျးဒီး ဆာဂုၤဘၣ်ဖိလံၤတဖၣ် လၢကပဲၤဒီးယွၤတၢ်ဆိၣ်ဂုၤ, ကအိၣ်ဆူၣ်အိၣ်ဆူၣ်, ယွၤကမၤပဲၤန့ၣ်ဘၣ်သ့ တၢ်မိၣ်န့ၣ် သးလီၤဘၣ်တဖၣ်, သုကပဲၤဒီးတၢ်သးခုအါ, ပူၤဖျဲးဒီးတၢ်ဆူးအာဆါသီတဖၣ်, မၤန့ၣ်အိၣ်ကဲ ပူၤဒုၣ်ပူၤဒါထီၣ်တက့ၢ်န့ၣ် မ့ၢ်ပတၢ် ဆာဂုၤထုကဖၣ်လီၤ.

လၢတၢ်သ့ၣ်နီၣ်သးပုၤစီၤသးဒ့, နီၣ်ဘၣ်ဂုၤ ဟ့ၣ်မၤဘျးလဲၤဆူညါမဲးကစံတကလးဘးတီတီန့ၣ်လီၤ. ပစံးဘျးဒီးဆာဂုၤဘၣ် နီၣ်ဘၣ်ဂုၤ လၢကပဲၤဒီးတၢ်အိၣ်ဆူၣ်အိၣ်ဆူၣ်, တၢ်သ့ၣ်မံသးမ့ၢ်, ယွၤကမၤပဲၤန့ၣ်တၢ်လီၤဖျဲၣ်လီၤဟံ တဖၣ်, မိယွၤကလဲၤတၢ်ဒီးန့ၣ်ထီၣ်, နတၢ်တီၢ်တၢ်မုၢ်လၢကိးမံၤ ယွၤကမၤပဲၤန့ၣ်န့ၣ်, နကပဲၤဒီးယွၤတၢ်ဆိၣ်ဂုၤအါ ယုၢ်ဒီးဒုၣ်ဖိ ထာဖိကိးဂၤတက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆာဂုၤထုကဖၣ်လီၤ.

သရၢ်မုၢ်ကြီမ့ၢ်ဖိ ချးန့ၣ် နံၤအိၣ်ဖျဲၣ်ဆာက့ၤ ပဲၤထီၣ် (၃၆) နံၣ် ဝဲ (၁၀.၂၀၂၁)နံၤဒီး ဖိဒိၣ်ခွါ စီၤအဲၣ်ကွဲးစၢၣ်ထု ချးန့ၣ်နံၤအိၣ်ဖျဲၣ်ဆာက့ၤ ပဲၤထီၣ် (၂)နံၣ်, ဝဲ(၂၀.၂၀၂၁)နံၤအယိ စံးဘျးယွၤ ဒီးဟ့ၣ်မၤဘျး လဲၤ ဆူညါမဲးကစံ ယံၢ်ကလးယုကထိဘးတီတီန့ၣ်လီၤ. ပစံးဘျးဒီး ဆာဂုၤဘၣ်သရၢ်မုၢ်ကြီမ့ၢ်ဖိ ဒီး ဖိဒိၣ်ခွါဖိလၢ ချးန့ၣ် နံၤအိၣ်ဖျဲၣ်ဆာက့ၤတဝီအံၤ မိကဟဲၣ်န့ၣ်သု တၢ်ဆိၣ်ဂုၤ, တၢ်ဘျးတၢ်ဖိၣ်, တၢ်သ့ၣ်ခုသးခု, ကမ့ၢ်မုၢ်နံၤယံၤလၢပဲၤဒီး ယွၤတၢ်ပတၢ်ဆာ, သုကအိၣ် ဒီးတၢ်အိၣ်ဆူၣ်အိၣ်ဆူၣ်, ပူၤဖျဲးဒီးတၢ်ဆါအာကိးမံၤ, ချးန့ၣ်ဘၣ်ကဒီးနံၤသးခု အဝီတဖၣ်အဝီတက့ၢ် မ့ၢ်ပတၢ်ဆာဂုၤထုကဖၣ်လီၤ.




နီၣ်တၢ်သ့ၣ်ဆိ ချးန့ၣ်နံၤအိၣ်ဖျဲၣ်ဆာက့ၤ (၁၃)ဝီတဝီ ဝဲ (၁၈. ၁. ၂၀၂၁)နံၤ အယိ မိမိပိပါ ဟ့ၣ်မၤဘျး လဲၤဆူညါမဲးကစံ ယံၢ်ကလးဘးတီတီလၢတၢ်စံးဘျးယွၤအဂီၢ်န့ၣ်လီၤ. စံးဘျးဘၣ် ဖိမုၢ်နီၣ်တၢ်သ့ၣ်ဆိ ဒီး မိမိပိပါ ဒိၣ်မးလီၤ. ဆာဂုၤဘၣ်ဖိမုၢ်ဖိလၢ မိန့ၣ်နံၤအိၣ်ဖျဲၣ်ဆာက့ၤ ကဟဲၣ်န့ၣ်န့ၣ် တၢ် သ့ၣ်ခုသးခု, တၢ်ဂံၢ်တၢ်ဘါ ဒီး နကဒိၣ်ထီၣ်ဘၣ် ပဲၤဒီးနီၣ်ဒိၣ်သး တၢ်ကူၣ်ဘၣ်ကူၣ်သ့ဒီးယံၤလၢယွၤဒီးပုၤကညီအမံၤညါ ဒီးယွၤ တၢ်ဆိၣ်ဂုၤအါကလီၤဘၣ်လၢန့ၣ်လီၤ ယုၢ်ဒီးမိမိပိပါ ဒုၣ်ဖိထာဖိကိး ဂၤအလီၤတက့ၢ်န့ၣ် မ့ၢ်ပတၢ်ဆာဂုၤထုကဖၣ်န့ၣ်လီၤ.

တၢ်ခံးဘျးဆၢဂ့ၤ

ဖိဒိၣ်ခံၤ, စီၤအဲၣ်ဖျါစိ ဒီး နီၣ်အဲၣ်ဖျါရုံ ချးန့ၢ် နံၤအိၣ်ဖျါဆၢက့ၤ ပဲၤထီၣ်(၁၇)နံၣ်, ၆(၄.၁.၂၀၂၀)နံၤအယိၤသရၣ်မုၢ်ဒိၣ်ဒီးကထၢၣ်ဖိစ့ၤဝါ စံးဘျး ယွၤဒီး ဟ့ၣ်မၤဘျး လဲၤဆူညါမဲးကစံတကလးဘးတီတီန့ၣ်လီၤ.



ပစံးဘျးဘၣ် သရၣ်မုၢ်ဒိၣ်ဒီးကထၢၣ်ဖိစ့ၤဝါ လၢဟ့ၣ်မၤဘျးတၢ် အယိၤလီၤ. ပဆၢဂ့ၤဘၣ် စီၤအဲၣ်ဖျါစိ ဒီး နီၣ်အဲၣ်ဖျါရုံ လၢ မံၤန့ၣ်အိၣ်ဖျါ ဆၢက့ၤတဝီအံၤကဟဲစိၣ်န့ၢ်သုတၢ်ဆိၣ်ဂ့ၤ, တၢ်သးခု, တၢ်အိၣ်ဆူၣ်အိၣ်ချ့, တၢ်အိၣ်မူ ဆူညါ ယွၤကလဲၤတၢ်ဒီးသု, သုတၢ်ဒိၣ်ထီၣ်ကပဲၤဒီးတၢ်ကူၣ်သ့, ယံလၢလၢနီၣ်ဒိၣ်သး, ကမ့ၢ်ဖိန့ၢ်လိၤထီၣ်ဘိ, ကဲထီၣ်ဖိလုၢ်ပုၤဒိၣ်လၢန့ၣ်ထၢ အဂီၢ် မ့ၢ်ပတၢ်ဆၢဂ့ၤထုကဖၣ်လီၤ.



လၢတၢ်အဲၣ်ဘၣ် ယွၤဘိမုၢ်တၢ်ဖဲးတၢ်မၤအဂီၢ် ဖုၤသရၣ်ဒိၣ်ထီၣ်ဖိဒိၣ်ဒီး အမၤ ဟ့ၣ်မၤဘျး လဲၤဆူညါ မဲးကစံ ခံကလိၤဘးတီတီန့ၣ်လီၤ.

ပစံးဘျး ဒီး ဆၢဂ့ၤဘၣ် ဖုၤဒီးဖဲလၢ မံၤန့ၣ်သီလိၤသီ ကဟဲစိၣ်န့ၢ်သု တၢ်သ့ၣ်ခုသးခု, တၢ်သ့ၣ်မံၤသးမုၢ် ပဲၤတၢ်အိၣ်ဆူၣ်အိၣ်ချ့ဂံၢ်ဘါယွၤတၢ်ဆိၣ်ဂ့ၤအါ ကဘၣ်လၢသုယုၢ်ဒီးဖိလံၤတၢ်အိၣ်ဖိၣ်ဖိကိးဂၤဒဲး ဒီးကမၤန့ၢ်အိၣ်ကဲ, ပုၤန့ၣ် ပုၤဒါ, သးခုဘၣ်လၢဘိမုၢ်တၢ်ဖဲးသကိးမၤသကိး အါန့ၢ်အန့ၢ် မ့ၢ်ပတၢ်ဆၢဂ့ၤ ထုကဖၣ်လီၤ.

သရၣ်ဒိၣ်တံၤမသးဒီး သရၣ်မုၢ်ဖိဂ့ၤ တၢ်ဖျါပဲၤထီၣ် (၃၀)ဝီ တဝီအယိၤ လၢတၢ်ခံးဘျးယွၤအိၣ်အအါ ဟ့ၣ်မၤဘျး လဲၤဆူညါမဲးကစံ သၢကလးဘးတီတီန့ၣ်လီၤ.



ပစံးဘျးဒီးဆၢဂ့ၤဘၣ် သရၣ်ဒိၣ်ဒီးအမၤ လၢအစံးဘျး ယွၤ အယိၤလီၤ. ပဆၢဂ့ၤဘၣ်သုလၢ နံၤသးခုတဝီအံၤ ကဟဲစိၣ်န့ၢ်သု တၢ် ဆိၣ်ဂ့ၤ, တၢ်သ့ၣ်ဖဲးညါ, တၢ်သ့ၣ်မံၤသးမုၢ် ယုၢ်ဒီး ဖိမုၢ်ခံၤ, သုကပဲၤ ဒီးတၢ်အိၣ်ဆူၣ်အိၣ်ချ့ကိးဂၤ, ပုၤဖျဲးဒီးတၢ်ဆါအါကိးမံၤ, လၢယွၤဘိမုၢ် တၢ်ဖဲးတၢ်မၤအပူၤ မၤလၢကပီၤဘၣ်ယွၤ အါန့ၢ်အ န့ၣ်, ချးန့ၢ်ဘၣ်ကဒီး နံၤသးခုအဝီတဖၣ်အဝီတက့ၢ် မ့ၢ်ပတၢ်ဆၢဂ့ၤထုကဖၣ်န့ၣ်လီၤ.

သရၣ်မုၢ်ဒိၣ်အဲၣ်န့ၢ်ချးန့ၢ်နံၤအိၣ်ဖျါဆၢက့ၤ ပဲၤထီၣ်(၇၅)နံၣ်, ၆(၄.၁.၂၀၂၀)နံၤအယိၤ စံးဘျးယွၤဒီး ဟ့ၣ်မၤဘျး လဲၤဆူညါ မဲးကစံ ခံကလိၤဘးတီတီန့ၣ်လီၤ.

ပစံးဘျးဒီးဆၢဂ့ၤဘၣ်သရၣ်မုၢ်လၢ မံၤန့ၣ်အိၣ်ဖျါဆၢက့ၤတဝီအံၤ ကဟဲစိၣ်န့ၢ်န့ၢ်တၢ်သ့ၣ်မံၤသးမုၢ်, တၢ်ဂံၢ်တၢ်ဘါ, အိၣ်ဆူၣ်အိၣ်ချ့, လၢယွၤအတၢ်ဆိၣ်ဂ့ၤအပူၤ နကသးခုဘၣ် ယုၢ်ဒီး ဟံၣ်ဖိယိဖိတက့ၢ် မ့ၢ်ပတၢ်ဆၢဂ့ၤထုကဖၣ်လီၤ.

လိာ်ကါဘျာ်ထံတၢ်အိၣ်ဖျိၣ်မူး(၄)မူး ဖဲ Covid 19 အဆာ်ကတီၢ်



မုၢ်မဆါတနံၤအံၤ ဒီဖျါတၢ်ဆူးတၢ်ဆါ လီၤဘၣ်လၢထံကီၢ်တဖၣ်အယံၤ ကီၢ်လၢပကဟ်ဖျိၣ်ပသးအဂီၢ်န့ၣ်လီၤ. လိာ်ကါဘျာ်ထံတၢ်ဟ်ဖဲ (၆.၁၀. ၂၀၂၀)မူး (၄)မူး အဂီၢ်လၢအလီၤဘီၤလီၤမုၢ်လီၤ. သန့ကတသ့ဘၣ်. မ့မ့ဖဲ (၆.၁၂. ၂၀၂၀) ဂီၤ (၇း၀၀-၀၀း၀၀)န့ၣ်ရံၣ် မူး(၄)မူး ဘၣ်တၢ်သးကျဲၤဒီးမၤအီၤ သ့သ့ဘၣ်ဘၣ် ဒီးတၢ်သိၣ်တၢ်သဲ တအိၣ်ဘၣ်တၢ်အိၣ်ဖျိၣ်သးမံၣ်သ့န့ၣ်လီၤ.

တၢ်ဘါသရဲၣ်အတၢ်ရဲၣ်တၢ်ကျဲၤလၢ တၢ်သ့ၣ်ထီၣ်အဂီၢ်စ့ၢ်ကီး ဘၣ်ဖဲ တၢ်ဆူး တၢ်ဆါအဆာ်ကတီၢ်လီၤ. ဒဲအံၤ, ဟ်စီဆ့ၣ်ဘၣ်သရဲၣ်ဝံၤလံ. (၁၇၅) ယုၤဘလံၤစ့ၢ်ကီး မၤဘၣ်ဒ်တၢ်ချး ဆၢချးကတီၢ်အသိးန့ၣ်လီၤ. သရဲၣ်အံၤ အတၢ်လၢကအိၣ် (၁၀၇၆) ကလီၤဘး ဘၣ်ဆၣ် ဖဲ (၁၇၅)န့ၣ် ယုၤဘလံၤန့ၣ်သးခုအဆာ်ကတီၢ် အဒုၣ်ကမၢ် တအိၣ်နီၣ်တဘျုးအယံၤ မုၢ်တၢ်သးခုလီၤ. တၢ်ဟ်ဂၢၢ်ဟ်ကျဲၤ သရဲၣ်ဒိၣ်ယနီၣ် ဒ်တၢ်အိၣ် ဖျိၣ်သရဲၣ်သယံၤအသိး ဒီးတၢ်အိၣ်ဖျိၣ်သရဲၣ်စၢၤ မ့ၢ်ဝဲသရဲၣ်မုၢ်အံၣ်ဂ့ၤဝါန့ၣ်လီၤ. မူး(၄)မူး လၢခံကတၢ်တခါမ့ၢ်ဝဲ တၢ်မၤလၢကပီၤ ပုၤသးပုၤ(၇၀)န့ၣ် ဆူအဖီဒိၣ်တဖၣ်န့ၣ်လီၤ. ကီၢ်တက့ၢ်ဒိၣ်န့ၣ် (၃)ဂၤ ဟဲဝဲလၢတၢ်ကစီၣ်, တၢ်ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါ ဒီး မိၣ်ဘၣ်ကစီၣ်ဒိၣ်န့ၣ်တနီၤ လၢတၢ်မၤသကိးအဂီၢ်န့ၣ်လီၤ.

ပစံးဘျးဘၣ်ပုၤကိးဂၤ လၢအမၤသကိးတၢ်ခဲလၢ် လၢခရဲၣ်အတၢ်အဲၣ် တၢ်ကွံၤပူၤန့ၣ်လီၤ.

ဗုတၢ်ကံးယၢ်ဖါဂီၤ



တၢ်ဘျီတၢ်က့ၤ(၂၀၂၁)န့ၢ် လိၣ်န့ၢ်လိၣ်လါ

ထုကုၣ်(ထုဒု)-သ့တီ ၂၇၆၀ န့ၢ် **MARCH 2021** ၁၃၈၂ ခု တပို့တွဲ - တပေါင်း

SUN တနင်္ဂနွေ	MON တနင်္လာ	TUE ဗုဒ္ဓဟူး	WED ဗုဒ္ဓဟူး	THU ဤသပတေး	FRI သောကြာ	SAT စနေ
	ဗုဒ္ဓဟူးလုၣ်တီၢ် တၢ်ပွဲၤလုၣ် Tues Treats	တၢ်တၢ်လုၣ်လၢ်သးတၢ် တၢ်ပွဲၤလုၣ် ၁	တၢ်တၢ်ပုၣ် ၂	၃	၄	၅
၆	၇	၈	၉	၁၀	၁၁	၁၂
၁၃	၁၄	၁၅	၁၆	၁၇	၁၈	၁၉
၂၀	၂၁	၂၂	၂၃	၂၄	၂၅	၂၆
၂၇	၂၈	၂၉	၃၀	၃၁		

သ့တီ-လါချဲ-ဒုၣ်ညါ ၂၇၆၀ န့ၢ် **APRIL 2021** ၁၃၈၂-၀၃ ခု တပေါင်း-တနင်္ဂနွေ

SUN တနင်္ဂနွေ	MON တနင်္လာ	TUE ဗုဒ္ဓဟူး	WED ဗုဒ္ဓဟူး	THU ဤသပတေး	FRI သောကြာ	SAT စနေ
				ဗုဒ္ဓဟူးလုၣ် တၢ်ပွဲၤလုၣ်	၁	၂
၃	၄	၅	၆	၇	၈	၉
၁၀	၁၁	၁၂	၁၃	၁၄	၁၅	၁၆
၁၇	၁၈	၁၉	၂၀	၂၁	၂၂	၂၃
၂၄	၂၅	၂၆	၂၇	၂၈	၂၉	၃၀

- ☀ (၂၀၂၁)န့ၢ် လါအ့ၣ်ဖြၣ်(၁၁)သီ ထီလၣ်မုၢ်နံၤ
 ဝံသးစူၤဘျီကွၢ်ဘၣ်က့ၤလၢ
 လါမၢ်ရး (၂၇)သီ, ထီလၣ်မုၢ်နံၤ,
- ☀ လါအ့ၣ်ဖြၣ် (၁၈)သီ ခရံၣ်ဂဲၤဆၢထၢၣ်သမူထီၣ်က့ၤမုၢ်နံၤ
 ဝံသးစူၤဘျီကွၢ်ဘၣ်က့ၤလၢ
 လါအ့ၣ်ဖြၣ်(၄)သီ, ခရံၣ်ဂဲၤဆၢထၢၣ်သမူထီၣ်က့ၤမုၢ်နံၤ
 န့ၢ်တက့ၢ်.